

ကေသဇ္ဂပ  
ဆေးဝါးဖော်စပ်မှုနည်းစနစ်များ

ကဗျာ ခို့သည်မှာ သဘာဝဆေးများကို အလုံး၊ အပြား၊ အမှန်၊ သတ္တုရည် စသည်ဖြင့်  
ကောင်းစွာပြုလုပ်ပုံများကိုခေါ်သည်။

လူတို့သည် အနှစ် ၅၀၀၀ မတိုင်မီက အာဟာရအနေဖြင့် သစ်သီးဝလ်များကို အစိမ်းစားခဲ့ကြသည်။

ထို့နောက် လိုအင်ဆန္ဒမပြည့်စုံသောကြောင်း အရွက်များကိုကြိတ်လျက် စားကြသည်။

ထိုမျှနှင့် တင်းတိမ်မှု၊ မရှိသောကြောင်း ညွစ်၍ သတ္တုရည် ကိုသုံးခဲ့ကြသည်။

ထိုကဲ့သို့ပင် အာသာဆန္ဒသည် တဆင့်ထက်တဆင့် ထိုးတက်လာပြီးလျှင် ထိုအာသာဆန္ဒကို  
ပြည့်ဝလာစေရန် အခြားကိုလုမ်း၍ အမှန်၊ အလုံး၊ စသည်ဖြင့် လည်းကောင်း၊  
ရေအေးတွင်စိမ်လျက် လည်းကောင်း၊ ရေနွေးတွင်ပြုတ်လျက် လည်းကောင်း၊ ရေထက်ဝက်ကျိုးခြင်း၊  
သုံးပုံတစ်ပုံကျင်းကျိုးခြင်း၊ လေးပုံတစ်ပုံကျင်းကျိုးခြင်းများ ပြုလုပ်လာကြသည်။

ဤမျှနှင့် မကျေနပ်သေးဘဲ ရသပါတ်များကို ထုတ်ယူအသုံးပြုလာကြသည်။

ထိုသို့ဆေးအစမ်းသက်သက်ကို အသုံးပြုခဲ့ကြရာမှ မိမိတို့၏ အာသာဆန္ဒ မပြည့်ဝနိုင်မှုကို  
အကြောင်းပြုလျက် ပါတ်တရားများ ထုတ်နှုတ်အသုံးပြုခြင်း၊ ကြံးဆတီထွင်လျက်  
ပြုပြင်ဖော်စပ်ခြင်းကို ကဗျာဟုခေါ်ဆိုခြင်း ဖြစ်သည်။

ကဗျာသည် အကျဉ်းချုပ်အားဖြင့်

(၁) ဥသမ ကဗျာ

(၂) အာဟာရ ကဗျာ ဟု နှစ်မျိုးရှိသည်။

(၃) ဥသမ ကဗျာ

ကသာယ ကဗျာ = ဖန်ဆေး၊ စိမ်ဆေး များဖော်စပ်ခြင်း

သန္ဓနကဗျာ = ဆေးများကို စိမ် ၍ အမျိုးမျိုး ဖော်စပ်ခြင်း

သွေ့ဟကဗျာ = ဆီဆေးများ ဖော်စပ်ခြင်း

အညက္ခ = အခြားသော ဆေးမျှန်း၊ ဆေးလုံး၊ ဆေးပြားစသည်တို့ကို  
ဖော်စပ်ခြင်း ဟူ၍ အကျဉ်းချုပ်အားဖြင့် (၄)မျိုးရှိသည်။

ကသာယ က္ခ

ကသာယ က္ခ ကို ကသာယ ယေန । ပဋိရသ ကသာယ ယောနီ ဟူခေါ်သည်။ ထိုကသာယက္ခတွင်

- ၁. သရသက္ခ = သတ္တုရည်ဆေးများ
- ၂. ကဏ္ဍက္ခ = ကြိတ်ဆေးများ
- ၃. ကွာထ = ပြုတ်ဆေးများ
- ၄. ဟိမ = စိမ်ဆေးများ
- ၅. ဖဲ့ / ပဲ့ = ရေဖျောဆေးများ ဟူ၍ (၅)မျိုးရှိသည်။

၅၅။ သရသက္ခ စသော ပဋိ ကသာယ ဆေးမျိုးတို့သည် ဆေးဝါးဖော်စပ်ရာတွင် ပပါနမူလဖြစ်သည်။ ကျွန်းသော သန္တနက္ခ သွောက္ခ၊ အညက္ခ တို့သည် ပဋိ ကသာယ ဆေးမျိုးတို့၏ နောက်မှ (သို့) ပဋိ ကသာယ ဆေးမျိုးတို့ကို မှုပ်၍ ဖော်စပ်ခြင်းဖြစ်သည်။

ပဋိရသ ကသာယ ယောနီ ဟူသည် အင်အရသာမှတစ်ပါး ကျွန်းသောအရသာ (၅)မျိုး ဖြင့် ဖော်စပ်ပြုလုပ်သောကြောင်ဖြစ်သည်။

ဥပမာ---

ဓာရ ကသာယ = အချို့အရသာ ဖန်ဆေး၊ စိမ်ဆေး

အမွှဲလ ကသာယ = အချဉ်အရသာ ဖန်ဆေး၊ စိမ်ဆေး

ကဣျက ကသာယ = အစပ်အရသာ ဖန်ဆေး၊ စိမ်ဆေး

တိတိ ကသာယ = အခါးအရသာ ဖန်ဆေး၊ စိမ်ဆေး

ကသာယကသာယ = အဖနအရသာ ဖန်ဆေး၊ စိမ်ဆေး

ထိုသရသကပွဲသည် တစ်မျိုးနှင့်တစ်မျိုး အစွမ်းထက်ပုံခြင်း မတူကြပေ။

ဥပမာ

ဖဏ္ဍာ ဆေးထက် ဟိမဆေးက ထက်မြက်သည်။

ဟိမ ဆေးထက် ကွာထ ဆေးက ထက်မြက်သည်။

ကွာထ ဆေးထက် ကဏ္ဍ ဆေးက ထက်မြက်သည်။

ကဏ္ဍ ဆေးထက် သရသ ဆေးက ထက်မြက်သည်။

ကပွဲခေါ် ဆေးဝါးဖော်စပ်နည်းများတွင် အောက်ပါအတိုင်း အခန်းကဏ္ဍများ ခွဲခြားထားပါသည်။

၁။ ဘေသနိမ္ဒာနသလာ = ဆေးချက်ရုံ

၂။ ဘေသန နိမ့်န ဥပကရဏ = ဆေးချက်ရုံသုံးကိရိယာများ

၃။ သရသ ကပွဲ = သတ္တုရည်ဆေးများ ဖော်စပ်ပုံ

၄။ ကဏ္ဍကပွဲ = ကြိတ်ဆေးများ ဖော်စပ်ပုံ

၅။ ကွာထ ကပွဲ = ပြုတ်ဆေးများ ဖော်စပ်ပုံ

၆။ ဟိမ ကပွဲ = အအေးစိမ့် (သို့) အန္တာစိမ့်ဆေးများ ဖော်စပ်ပုံ

၇။ ဖဏ္ဍာ / ပဏ္ဍာ ကပွဲ = ရေဖျောဆေးများ ဖော်စပ်ပုံ

၈။ သန္တနကပွဲ = စိမ်ဆေးရည်ဖော်စပ်ပုံ

၉။ သောကပွဲ = ဆီဆေးများ ဖော်စပ်ပုံ

၁၀။ အညကပွဲ = အခြားသော ဆေးမှုနှင့် ဆေးလုံးဆေးပြားစသည်တို့ကို  
ဖော်စပ်ပုံ

ဟူ၍ အခန်း ၁၀ ခန်း ဖြင့်ဖော်ပြထားသည်။

## ဆေးပစ္စည်းဖော်စပ်ပုံခြင်းမတူရပုံ

ဆေးပစ္စည်းများကို သတ္တရည်၊ ကြိုတ်ဆေး စသည်ဖြင့် အမျိုးမျိုး အထွေထွေ ဖော်စပ်ရခြင်း အကြောင်းရင်းမှာ ထိုဆေးပစ္စည်းများ၏ သဘာဝတရားပေါ်တွင် တည်လေသည်။

- (က) အကယ်၍ ဆေးပစ္စည်းများသည် အစိဖို့ဖြစ်နေပါက သတ္တရည် ဆေးမျိုး (သို့) ကွာထပြုတ်ဆေးရည် စသည်တို့ကို ဖော်စပ်ကြ၏။
- (ဂ) အကယ်၍ ဆေးပစ္စည်းများသည် ပထဝီပါတ် လွန်ကဲသော ဆေးမျိုးဖြစ်ခဲ့ သော် အမှုန့်ဆေးမျိုးကို ဖော်စပ်ကြ၏။
- (ဃ) အကယ်၍ ဆေးပစ္စည်းများသည် ပထဝီပါတ်၊ အာပေါ်ပါတ် နှစ်ပါးလွန်က ခဲ့သော် ကြိုတ်ဆေးမျိုးကို ဖော်စပ်ကြ၏။
- (င) အကယ်၍ ဆေးပစ္စည်းများသည် အာပေါ်ပါတ် သက်သက်သာ လွန်ကဲခဲ့သော် သတ္တရည် ဆေးမျိုး ကို ဖော်စပ်ကြ၏။
- (ဃ) အစပ်အရသာ၊ မွေးကြိုင် အနံရှိ၍ ပါယောပါတ်နှင့် တေဇောပါတ်လွန်က သော ဆေးမျိုး ဖြစ်ပါက အမှုန့်ဆေးများ၊ ကြိုတ်ဆေးများ၊ ဟိမ၊ ဖန္တ ဆေးမျိုး တို့ကို ဖော်စပ်ကြ၏။ အကြောင်းမှု ပါယောပါတ် လွန်ကဲသော ဆေးမျိုးကို ပြုတ်ဆေးမျိုး ပြုလုပ်ခဲ့သော် ပါယောပါတ်နှင့် တေဇောပါတ်ကြောင့် တို့သည် ဆေးအာန်သင်တို့သည် လွင့်ပါးကုန်တတ်၏။
- (၆) အချို့ဆေးများကိုမှ ပိမိတို့ရှိ အကျိုးကိုယတ်စေသော ပဘာဝများကို ကင်း စေရန် အဆီထုတ်၍ ချက်ကြ၏။

ဥပမာ - ချိုးသီးကို အဆီထုတ် ချက်ခြင်းကဲ့သို့တည်း။

## သရသ (သို့) သွေရသ သတ္တရည်ဆေးများ ဖော်စပ်ပုံ

မိုး၊ မိုး၊ အပူ၊ အအေး၊ ပိုး စသည်တို့ကြောင့် ပျက်စီးခြင်းမရသော စိုစွတ်ဆေးပစ္စည်းများကိုယူပြီးလျှင် ချက်ခြင်း ယန္တရားစက်တစ်ခုခု (သို့) ထောင်းထူ ပြီးလျှင် အဝတ်တွင်ထည့်၍ ညစ်ယူအပ်၏။

ထိုအရည်ကို သွေရသဟူ၍လည်းကောင်း၊ အဂါရသဟူ၍လည်းကောင်း ခေါ်ဆို၏။

ဆေးပစ္စည်းများသည် ခြောက်နေခဲ့သော် အမှုန့်ပြုလျက် ထိုဆေး၏ အလေးချိန်ထက် နှစ်ဆရသောရေတွင် တစ်နေ့နှင့်တစ်ညိုစိမြို့ပြီးနောက် နယ်လျက် ထုတ်ယူ၍ရသော အရည်သည်လည်း သတ္တရည်ပင်ဖြစ်သည်။

ငှုံးအရည် ကို ဒုတိယသွေရသဟု ခေါ်၏။

ထိုပြင် ခြောက်သော ဆေး၏ ရစ်ဆတက် ရေကိုရောဖြီး ငှင့်နှစ်ပါးကို မြေအိုးနှင့်ထည့်ပြီး မီးဖြင့်ချက်၍ လေးပုံတစ်ပုံကွဲင်းသောအခါ အဝတ်ဖြင့် စစ်ယူ၍ရသော အရည်ကို တတိယသွားရသဟု ခေါ်သည်။

သတ္တရည် သုံးဆတွင် (၉၅%) ရသော အယ်ကိုဟော တစ်ဆကို ထည့် ပြီး (၂)ရက်အထိ ထားပြီးနောက် အဝတ်နှင့် စစ်လျက် ပုံလင်းတွင် ထည့်ထားနိုင်၏။

ဆေးသာက်ရန်ပမာဏ

ပထမပြုလုပ်၍ရသော သွေ့ရသဆေးမှာ ကြေခဲသောကြောင့် နှစ်တို့လာ (၂၄ ရက်) သောက်အပ်၏။

‘ ဒုတိယနည်းဖြင့် ပြုလုပ်၍ ရသော သွေရသဆေးကို လေးတို့လာ (၄၈ ကရမ်) သောက်အပ်၏။  
တတိယနည်းဖြင့် ပြုလုပ်၍ ရသော သွေရသဆေးကို လေးတို့လာ (၄၈ ကရမ်) သောက်အပ်၏။

သတ္တရည်တွင်ထည့်ဆေးများအတိုင်းအတာ

သတ္တရည်ဆေးတွင် လိုအပ်သလို ထောပတ်၊ ပျားရည်၊ သကြား၊ ဆီ၊ နီယာ စသာ  
ဆေးများထည့်၍ အသုံးပြုတတ်ကြ၏။

အကယ်၍ ထည့်သွင်း အသုံးပြုလိုပါက သုတေသန (၁၂) ပဲသားတွင် (၆)ပဲသား  
ထည့်၍သုံးနိုင်၏။

အကယ်၍ ဆား ပြာဆားနှင့် အခြားဆေးမှုနှင့်များကိုထည့်၍ အသုံးပြုလိုပါက ရောဂါနှင့် လူနာ  
အင်အားကို ကြည့်၍ ထည့်ရ၏။

## သတ္တရည်ဆေးအသုံးပြုပုံ

သတ္တရည်ဆေးမျိုးသည် ဝရဂုဏ်ရ၏။  
 ထိုကြောင့် ရောဂါပြင်းထန်၍ လူနာအင်အားရမှ တိုက်ရ၏။  
 ဝရဂုဏ်ရသောကြောင့် ကျေကျက်ခဲ့၏။  
 အကယ်၍ လူနာသည် ဝမ်းမီးနှုန်းနဲ့သော် သတ္တရည်ကို အ

ပုဂ္ဂနိုင်ရှင်မြတ်စွာနည်း

အချို့သောဆေးပစ္စည်းတို့သည် ကြိုတ်ခြင်းဖြင့် အရေသည်ကောင်းစွာ မထွက်ချေ။ ထိုကဲ့သို့သော ဆေးမျိုးကို ပုဂ္ဂပါကနည်းဖြင့် ရေကို ထုတ်ယူကြသည်။

କମ୍ବାଳୀ - ମୁଦ୍ରାକାରୀ

ပုဂ္ဂိုက လုပ်လိုသော ဆေးတိုကို ရေးဦးစွာ ပညာင်ရက် (သီ) သပြောက်တိုဖြင့်ထုတ်၍ မြတ်လက်နှစ်သစ်မံပြီးလျှင် ထက်သောမီးနှင့် ဖုတ်ရ၏။

နိဂုံလာသောအခါ ထုတ်ယူ၍ အေးသောအခါ မြေကြီးသစ်ရက်စသည်တိုကို ခွာပြီးလျှင် ဆေးကို  
ထုတ်ယူ၍ အရည်ကို ညစ်ယူရ၏။

၄၇။ ကိုပုဂ္ဂန်တွင် ခေါ်၏။

သောက်ရန်ပမာဏမှာ တပိုလ် (၄၈ ၀၉။) ဖြစ်၏။

## သတ္တုရည်ဆေးနမ်ငါ

## အမတသရော ဆင်တံ့းမန္ဒယ်သတ္တုရည်

ဆင်တုံးမန္ဒယ်ကို ရေစင် ကြယ်စွာ ဆေးကြောပြီး အရည်ကို ညှစ်ယူပါ။ ဂင်းအရည်သည် ဆင်တုံးမန္ဒယ် သတ္တရည်ဆေးဖြစ်၏။

ခေါ်အညွှန်း

ပျော်ရည်နှင့်ရောဂါ

သောက်ခဲ့သော်လည်းကောင်း၊

နန်းမန်သင်

၆၁၅

သောက်ခဲ့သော်လည်းကောင်း ပမောရောဂါ အမိုးမိုးပြောက်ကင်း၏။

## (ပမောရောဂါ- ဆီးပျက်ရောဂါ Urinary disorder )

မတ်ချက်

သတ္တရည် ဆေးများကို အများအားဖြင့် နည်းတစ်ခု၏ နောက်ဆုံးတွင် သရသ သဒ္ဓါကို ထည့်ရှု  
ဆုံးကြ၏။

୧୦୮ -

ဝါသက သရသ = မုယားကြီး သတ္တရည်ဆေး (+ပျားရည်= အဖျား၊ ချောင်းဆိုး)  
 တူလဆီ သရသ = ပင်စိမ်းသတ္တရည်ဆေး (ဝိသမ အဖျား)

- |              |                                     |
|--------------|-------------------------------------|
| ၃၆။ သရသ      | = သပြေသီးသတ္တရည်ဆေး (သွေးဝမ်း)      |
| အရှင်ခြက သရသ | = ချင်းစိမ်းသတ္တရည်ဆေး (ချောင်းဆီး) |

**ကက (သို့) ကလြိုတ်ဆေးများ ဖော်စပ်ခြင်း**

အရည်ရသော ဆေးပစ္စည်းတို့ကို ကြိုတ်ထားသော အစိုင်အခဲ ကိုကြိုတ်ဆေးဟူခေါ်၏။

ကြိုတ်ဆေးဖြစ်အောင် စိုစွဲတ်သော ဆေးပစ္စည်းများကို ကျောက်ပြားစသည်တို့ဖြင့် ကြိုတ်ရသည်။

အကယ်၍ ဆေးပစ္စည်းသည် ခြားက်သွေ့နေခဲ့သော် ရေဆွတ်လျက် ကြိုတ်ရသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းကို ကလ္လဟူ၍လည်းကောင်း၊ စ ပက္ခာပ ဟူ၍ လည်းကောင်း ခေါ်သည်။

**ထည့်ဆေးအတိုင်းအတာ**

ကြိုတ်ဆေးတွင် ပျားရည်၊ ထောပတ်၊ ဆီတို့ကို ထည့်လိုခဲ့သော် ကြိုတ်ဆေးထက် နှစ်ဆထည့်ရမည်။

သကြား၊ ကြံသကာနှင့် ထန်းလျက်ကို ထည့်ခဲ့သော် ဆတူထည့်ရမည်။

နှိုရည်မျိုး၊ ရေအစရသော အရည်ပစ္စည်းတို့ကို ထည့်ခဲ့သော် ကြိုတ်ဆေးထက် (၄)ဆ ထည့်ရမည်။

**ကိုတ်ဆေးနမူနာ**

**နိမ့်ကလ္လတမာကြိုတ်ဆေး**

တမာရက်ကို ရေသန့်သန့်ဖြင့် စင်ကြယ်စွာဆေးလျက် ရေအနည်း ငယ်နှင့်ရော၍ ကျောက်ပြား ပေါ်တွင် ကြိုတ်ပေးခဲ့သော် နိမ့်ကလ္လတမာ ကြိုတ်ဆေး ဖြစ်၏။

**ဆေးအည်း**

အနာပေါ်တွင်လိမ်းကျံပေးခဲ့သော် (သို့) အနာပေါ်တွင် စည်းပေးခဲ့ သော် အနာတွင် ပိုးမတွယ်ခြင်း၊ အသားနှုတ်ခြင်း စသည်တို့ဖြစ်ကုန်၏။ စားခဲ့သော် နှုနာရောဂါ၊ ပို့အန်သာရောဂါ စသည်တို့ကို ပျောက်ကဲးစေ၏။

## မှတ်ချက်

ကြိတ်ဆေးသည် ဆေးတစ်မယ်တည်းကို အသုံးပြုသောဆေးမျိုးဖြစ်၍ ငှါးဆေးသည်  
သစ်ပင်လောကမှ ဝစ္စည်းငါးပါးလုံးကို အသုံးပြုနိုင်၏။ သို့ရာတွင် ကြိတ်ဆေးအမျိုးမျိုးတို့ကို  
ရောစပ်၍လည်းကောင်း (သို့) အားလုံးရောကြိတ်၍လည်း ကောင်း အသုံးပြုနိုင်၏။

ကတ္တကြိတ်ဆေးကို အများအားဖြင့် ဆေးအစိုးများ၏ ပင်စည်၊ အစေး၊ အမြစ်၊ အခေါက်၊ အရက်၊  
အသီးတို့ကို ပြုလုပ်ကြ၏။

အာယုံဇွဲဒကျမ်းလာ ဆေးနည်းများတွင် ကြိတ်ဆေးနည်းများ၏ အမည်အဆုံးတွင် ကတ္တဟူသော  
အမည်ပါရလေသည်။

ဥပမာ -

- |     |                |   |                      |
|-----|----------------|---|----------------------|
| (၁) | နိမ့်ပတ္တ ကတ္တ | = | တမာရက်ကြိတ်ဆေး       |
| (၂) | ရသာန ကတ္တ      | = | ကြက်သွန်ဖြူကြိတ်ဆေး  |
| (၃) | ပိပ္ပလီ ကတ္တ   | = | ပိတ်ချင်းသီးကြိတ်ဆေး |

## ကွာထ ကျိုးဆေးများဖော်စပ်ခြင်း

သန့်စင်၍ အပြစ်ဒေါသများမှုကင်းသော ဆေးပစ္စည်းများကို ရေနှင့် ရော၍ မီးနှင့်ကျိုးပြီး  
အသုံးပြုသော ဆေးမျိုးကို ကွာထကျိုးဆေးဟုခေါ်၏။

## ပြုလုပ်ပုံ

ဆေးပစ္စည်းများကို သေးသေးငယ်ငယ်ဖြတ်တောက်၍ ထိုဆေးထက် (၁၆) ဆရသော ရေကို  
မြေအိုးချို့ထည်ပြီးလျှင် ငှါးအိုး၏ မျက်နှာဝကို မဖုံးမပိတ်ဘဲ မီးဖိုးပေါ်တွင် မီးနှုန်းဖြင့် ချက်ရ၏။ အိုးဝကို  
ဖုံးပိတ်လျှင် ငှါးကွာထဆေးသည် ဂုဏ်သတ္တ မရ။ ရစ်ပုံတစ်ပုံ ကြွင်းကျုန်လျှင် ဆေးအိုးကို ချု၍  
ကြောက်၊ ဖန်ခွက်၊ ငွေ့ခွက်၊ ကျောက်ခွက်တို့အတွင်းသို့ အဝတ်ဖြင့် စစ်၍ ထည့်ရသည်။ (သို့) မြေအိုး၊  
မြေခွက်တို့၏ ထည့်ရသည်။

ငှါးအရည်ကို ကွာထဟူ၍လည်းကောင်းကသာယဟူ၍ လည်းကောင်း၊ နိုဗုတဟူ၍လည်းကောင်း ခေါ်၏။

တန်ည်း

## ပြုလုပ်ပုံအဆင့်ဆင့်

### (က) ကြိုတင်စီမံပုံ

ဆေးများကို မကျိုမီဆေးပစ္စည်းကို အပြုသဘောအထိထားပါ။ သစ်သားကဲ့သို့ မာကျာသော ဆေးပစ္စည်းမျိုးဖြစ်ပါက ရင်းအစင်းကလေးများအထိ ပြုလုပ်ပါ။ မြှေ့မှန်ညက်ညက်ဖြစ်အောင် မပြုလုပ်ရ။ ကျိုချက်လျှင် ခဲသွားတတ်သော ကြောင့်ဖြစ်သည်။ ထို့ဆေးမျိုးကို မကျိုမီ ရေအေးတွင် ထည့်ထားပါ။

### (ဂ) ကျိုသောခွက်

ကျိုသောခွက်ကို ထူးသောသံဖြောခွက် (သို့) ကလိုင်သုတ်ထားသော သံခွက် (သို့) ကလိုင် သုတ်ထားသော ကြေးနိုခွက်ကို အသုံးပြုကြ၏။

ပုံသဏ္ဌာန်သည် ရေတကောင်းပုံဖြစ်လျှင် ပို၍ကောင်း၏။ ထိုကျိုအိုး ၏ အတွင်းတွင် အချိန်အတွယ် ပြုထေားများကိုလည်း ရေးသားထားကြ၏။

တနည်း လက်ကိုင်နှင့်တကွ အဖုံးပါလျက် အတွင်းတွင် သံကောအိတ် ကလေးများပါသော မြေခွက်ကို လည်း ပြုလုပ်ကြ၏။

အကယ်၍ အတွင်းအောက်ခြေတွင် လုပ်ရေးလုပ်စဉ် ကလိုင်သုတ်ထား ခြင်းထက် ပို့မို၍ ခပ်ထူထူ ကလိုင်သုတ်ထားခဲ့သော်လည်းကောင်း (သို့) ငွေရောင် သုတ်ထားသော သံကောများကို ခံထားခဲ့သော်လည်းကောင်း ဆေးများကပ်၍ အနဲ့မကောင်းခြင်း တစ်စုံတစ်ရာမဖြစ်နိုင်ခြား။

### ရေထည့်ရန်အတိုင်းအတာ

ကျိုဆေးပြုလုပ်ရန်အတွက် အဘယ်ကဲ့သို့သော ဆေးမျိုးတွင် ရေကို မည်ရေ့မည်မှ ထည့်ရမည်။ မည်ရေ့မည်မှ ကြွင်းကျုန်အောင် ချက်ရမည်ဟူသော ပြဿနာ၍ အကျဉ်းချုပ်အဖြေမှာ ဆေးပစ္စည်းများ၏ ဂုဏ်သတ္တနှင့် ဆေးပစ္စည်းများ၏ အနည်းအများအပေါ်တွင် အမို့ပြုလျက် ရေထည့်ခြင်း၊ ကြွင်းရေကို ချုန်ထားရခြင်း ပြုလုပ်ရသည်။ ထင်ရားစေအုံ။

နှုံးညွှေသော ဆေးပစ္စည်းမျိုးကို ရေ (၄) ဆထည့်၍ လေးပုံတစ်ပုံကြွင်း ကျိုရမည်။ အလတ်အလတ်ဖြစ်သော ဆေးမျိုးတို့ကို ရေ(၈)ဆထည့်၍ လေးပုံတစ်ပုံ ကြွင်းကျိုရမည်။

မာကျာသော ဆေးပစ္စည်းမျိုးတို့ကို ရေ(၁၆)ဆထည့်၍ ရစ်ပုံတစ်ပုံ ကြွင်းကျိုရမည်။

အကယ်၍ ဆေးသုံးမျိုးစလုံးကို တပြီးင်တည်းရော၍ ကျိုခဲ့လျှင် ရေ(၈)ဆထည့်၍ လေးပုံတစ်ပုံ ကြွင်းကျိုရမည်။

ထည့်ဆေးများအတိုင်းအတာ

ကျိုးဆေးများတွင် အကယ်၍ သကြားကို ထည့်လိုခဲ့သော လေရောဂါ သည်းခြေရောဂါ သလိပ်ရောဂါတို့၌ အစဉ်အတိုင်း လေးပုံတစ်ပုံ၊ ရစ်ပုံတစ်ပုံ၊ တစ်ဆယ့်ခြောက်ပုံတစ်ပုံ ထည့်ရမည်။ ပျားရည်ကိုမူ ထိုရောဂါ(၃)မျိုးတို့၌ အစဉ်အတိုင်း တစ်ဆယ့်ခြောက်ပုံတစ်ပုံ၊ ရစ်ပုံတစ်ပုံ၊ လေးပုံတစ်ပုံ ထည့်ရမည်။

အကယ်၍ နီယာ၊ သဘောပွဲလျက်၊ သိန္ဓား၊ ကျောက်သွေး၊ ရန်းခို့၊ ကြိုက္ခာဗျာတ် (၃)ပါး အစရသော ဝါးတို့ကို ကွာထွှာ ရောလျှင် (၄)ပဲထည့်ရသည်။

ကြိုတ်ဆေးများ၊ ထောပတ်၊ ဆီ၊ ထန်းလျက်၊ နွားကျင်းယ်တို့ကို ထည့်လိုခဲ့သော (၅)ကျပ်သားမျှကိုသာ ထည့်ရမည်။

အသုံးပြုပုံ

လေရောဂါ သလိပ်ရောဂါတို့၌ ပူပူသောက်ရသည်။

သည်းခြေရောဂါ၌ အေးမှသောက်ရသည်။

ဟိရိတတျော်ကွား

(၁) ကြုံသီး

(၂) ရုပ်းခြောက်

(၃) ထင်းရူးဆီ

(၄) ဆင်တုံးမန္တယ် တို့ကို တစ်ကျပ် ရစ်ပဲသားစီ။

ဤဆေးများကိုရေ(၂၄)ကျပ်သားနှင့်ကျိုးပါ။ (၅)ကျပ်သားကြွင်းသော အခါ အောက်သို့ချပါ။

ထိုကျိုးဆေးရည်တွင် နွားကျင်းယ်နှင့် သဘောပွဲလျက်ကို အနည်းငယ်ထည့်ပါ။

ဆေးအည်နှံ

ဤဆေးတို့ကို သင့်လျှော်သော အတိုင်းအတာအားဖြင့် သောက်ခဲ့ သော ဝမ်းပိုက်ရောဂါ ဖောရောင်ရောဂါတို့ကို ပျောက်ကင်းစေ၏။

ဟိမကပ (ရေအေးစိမ် (သို့) ရေနွေးစိမ်ဆေးများ)

ဆေးပစ္စည်းများကို ထုတေသနလျက် ရေပူ (သို့) ရေအေးတွင် တစ်ညလုံးစိမ်လျက် နံနက်အခါတွင် အဝတ်နှင့်စစ်ပါ။ ငှင်းဆေးကို ဟိမကပွ (သို့) သီတကပွယ့်ခေါ်၏။ သို့တော်ကသာယ ဘူးလည်းခေါ်ကြ၏။

မှတ်ချက်

ဤဆေးများသည် ရေနွေးတွင် စိမ်သော်လည်း မပြုတ်ရသောကြောင့် ကွာထဆေးမျိုးတွင် မပါဘဲ ဟိမကသာယဆေးတွင် သွင်းယူထား၏။

ရေထည့်ရန်အတိုင်းအတာ

ဆေးပစ္စည်းတစ်ကျပ်ရစ်ပဲသားဖြစ်လျှင် ရေဆယ့်နှစ်ကျပ်သား ထည့်ရမည်။

တနည်း

လေးတို့လာ(၄ ကျပ်)ရသောဆေးကို ထောင်းထူး ရေနှစ်ဆယ့်လေး တို့လာ (၂၄ ကျပ်) ရသော ရေနှင့် ရော် ထည့်ရမည်။

မှတ်ချက်

ဤဟိမကသာယဆေးမျိုးသည် သည်းခြေကြောင့်ဖြစ်သော ရောဂါး အများအားဖြင့် အသုံးပြု၏။

ဟိမကသာယနှမူနာ

အမွှာဒီဟိမဆေး

- (၁) သရက်ခေါက်
- (၂) သပြေခေါက်
- (၃) ထောက်ကြန်ခေါက်

ရေးဦးစွာ ဤဆေးများကို အမှုနှုန်းပြုရသည်။ထိုနောက် ရေတွင် တစ်ည့်လုံး စိမ်ရသည်။ နံနက်တွင် သင့်လော်သော အတိုင်းအတာဖြင့် ပျားရည်နှင့် ရော် သောက်ရသည်။

ဆေးအညွှန်း

သွေးအန်း၊ သွေးကျရောဂါကို ပျောက်ကင်းစေ၏။

ဖဏ္ဍာ (ဖံ့ဗျာ) ကပ ရေဖျော်ဆေးများဖော်စပ်ပုံ  
ဆေးပစ္စည်းများကို ရေနေ့တွင် ဂင်းရေအေးသည်အထိ စိမ်၍နယ်ပြီး လျှင် စစ်၍အသုံးပြုသော  
ဆေးမျိုးကို ဖဏ္ဍာဆေးဟု ခေါ်၏။

ရေနေ့ထည့်ရန်အတိုင်းအတာ

ဆေးမှုနဲ့ (၃)ကျပ်သားတွင် ရေနေ့း(၁၂)ကျပ်သားထည့်ရသည်။ အကယ်၍ ဆေးပစ္စည်းများသည်  
တိက္ခဂုဏ်နှင့် ပြည့်စုံသော ဆေးပစ္စည်းမျိုးဖြစ်ပါက ဆေးမှုနဲ့ (၁၂)ပဲသား (သို့) (၁)ကျပ်သား (၈)ပဲသား  
တွင် ရေနေ့း(၁၂) ကျပ်သားထည့် ရမည်။

ဆေးထည့်ရန်အတိုင်းအတာ

ဖဏ္ဍာဆေးတွင် သြား၊ ထန်းလျက်စသည်တို့ကို ထည့်လိုခဲ့သော် ကွာထဆေးကဲသို့ ထည့်ရမည်။

ဖဏ္ဍာဆေးနမူနာ

မခုကပ္ပါဒီဖဏ္ဍာ

၁။ မယ်ဇယ်ပွင့်	၈။ ရေမနေခေါက်
၂။ နှုတ်ချို့	၉။ ကံကော်ဝစ္စ
၃။ နဲ့သာနဲ့	၁၀။ တို့ဖလ
၄။ သတ္တက်သီး	၁၁။ ဥပသက
၅။ ကြွွှက်	၁၂။ စပျစ်သီး
၆။ ကြာပွင့် (ကြာဝစ္စ)	၁၃။ ထမင်းရည်
၇။ တောက်ရပ်ခေါက်	

ဤဆေးများကို အမှုနဲ့ပြုပြီး ရေနေ့တွင် ထည့်ပါ။ ထို့နောက် စစ်ပါ။ ထို့ဆေးတွင် သြားနှင့်  
ပျားရည်တို့ထည့်ပါ။

ဆေးအည်နံး

သင့်လျှော်သော အတိုင်းအတာအားဖြင့် သောက်ခဲ့သော် လေ၊ သည်းခြေဖျား၊ ပူခြင်း၊ ရေဝတ်ခြင်း၊ တွေ့ဝေခြင်း၊ နာကျင်ကိုက်ခဲ့ခြင်း၊ ချာချာလည် အောင်မူးခြင်း၊ သွေးအန်သွေးကျရောဂါ စသည်တိုကို ပျောက်ကင်းစေ၏။

သနာနကပ - စိမ်ဆေးရည်ဖော်စပ်ပုံ

အာသဝနှင့်အရိုင် စီရင်နည်း

အပြစ်ကင်း၍ လတ်ဆတ်သော ဆေးပစ္စည်းတိုကို ရေနှင့်တကွ ထိုမှ တပါး တပါးသော ဝတ္ထုတိုနှင့် တကွ အိုးခွက်ခြားဆေးကို ထည့်၍ ထိုအိုး၏မျက်နှာဝကို ပိတ်ပြီးလျှင် မြော်မြော်၍ တစ်ဆယ့်ငါးရက်လွန်မှဖြစ်စေ တစ်လလွန်မှဖြစ်စေ ထုတ်ယူ အပ်သောဆေးကို အာသဝဟူ၍ လည်းကောင်း၊ အရိုင်ဟူ၍ လည်းကောင်း ခေါ်၏။

အာသဝနှင့်အရိုင်တို့၏ ထူးခြားချက်

အာသဝ

ရေနှင့်ဆေးမှုနှင့်တိုကို မကျိုမပြုတဲ့ ရေကိုအစိမ်းလိုက်စိမ်၍ ပြုလုပ် သောနည်းကို အာသဝဟု ခေါ်၏။

အရိုင်

ဆေးကို ရေနှင့်ကွားထပြ၍ စိမ်ပြီးပြုလုပ်သောနည်းကို အရိုင်ဟု ခေါ်၏။

အာသဝနှင့်အရိုင်ဆေးမှား၏ တော်သင့်၊ မတော်သင့်

- (o) စိမ်သောခွက်၏ အတွင်းနှင့်အပြင်အနားသို့ နားဖြင့်ကပ်၍ ထောင်ပါ။ အကယ်၍ ဆူဗူက်သံများသည် ပြုမှုသက်သွားခဲ့သော် တော်သင့်ပြီဟု သိရမည်။
- (j) ခွက်၏အဝဖွှဲ့လျှက် မီးခြေဖြင့် ကပ်ကြည့်ပါက မီးသည် ပြီမ်းသွားခဲ့သော် မတော်သင့်ဘဲ ထပ်မံမံမှုရမည်။ အဝတ်ကို ဖုံးပိတ်လျှက် ထပ်မံမံမှုရမည်။ မီးမပြီမ်းလျှင် သင့်တော်ပြီဟု မှတ်ရမည်။

သတိ။ ဆေးရည်နှင့်နီးကပ်လွန်းစွာ မီးကိုမထားနှင့် ဆေးငွေ့ပြင်းလွန်းက မီးလောင်တတ်၏။

## အမေးအကြိုင်များထည့်ခြင်း

အာသဝနှင့် အရိုင်ဆေးတိုကို မွေးကြိုင်စေရန်အတွက် လေးညှင်း၊ အလာစသည့် မွေးကြိုင်သော ဆေးမှုနှင့်များကို ထည့်ရမည်။ ထိုမွေးကြိုင်သော ဆေးမှုနှင့် များကို ကအော်ပေါက်ပြီးနောက် (သို့) အခိုးအငွေးများ၊ ပြိုမြဲးသွားသောအခါမှသာ ထည့်ရ မည်။ ထိုနောက် ၄ (သို့) ၅ နာရီမှ ခွက်ကိုပိတ်ထားရမည်။ ထိုနောက်မှ စစ်ယဉ်ရမည်။

အကယ်၍ ကုံကမဲ့၊ ပရပ်မွေး၊ ကတိုးစသည်တိုကို ထည့်လိုခဲ့သော် ကတိုးနှင့် ကုံကမဲတိုကို စိမ်ဆေးရည် အနည်းငယ်နှင့် ကြိုတ်၍ ထည့်ပါ။ ပရပ်ကို အယ်လ် ကိုဟောနှင့် စိမ်ပြီးထည့်ပါ။

## သံ၊ ရေ စသည်တိုကိုရောခြင်း

သံ၊ ရေတို့၏ ပြာများကို ထည့်မှသာ ဆေးနှင့် ရောသွားနိုင်လေသည်။ အကယ်၍ ချက်ခြင်း မရောသေးဘဲ ဆေးကို ချက်ခြင်း အသုံးမပြုရ။ (၁၅)ရက်၊ (၂၀)ရက် အကြာတွင် ရောသွားလိမ့်မည်။

## သေဟကပ = ဆီဆေးများဖော်စပ်ပုံ Oleation (snehana)

- applying oil to the body creates softness, fluidity, and moistness.

အာယုံပွေးကျမ်းများတွင် ဆီနှင့်ထောပတ်တိုကို ဆေးများ ဖော်စပ်လျက် ရောဂါမြောက်များစွာတိုကို ကူသခြင်းအတွက် ကျမ်းအမျိုးမျိုးတို့၏ တွေ့ရနိုင်၏။

သို့ရာတွင် လေရောဂါများနှင့် စိတ်ရောဂါများတိုကို အထူးအားဖြင့် အသုံးပြုကြ၏။ ထိုပြင် ဆီကို ရောဂါကြီးများ၌သာမက သာမည်အသုံးအဖြစ်ဖြင့်လည်း အသုံးပြုကြ၏။

ဥပမာ - အကယ်၍ နှာခေါင်းခြောက်ခဲ့သော် လက်ချောင်းများတွင် ဆီဆွတ်လျက် နှာခေါင်းအတွင်းသို့ ထည့်ကြ၏။ ဦးခေါင်း၊ နား၊ ခြေဖဝါး၊ ခြေထောက်တို့၌ ဆီဖြင့် နယ်ကြ၏။

- ထောပတ်၊ ဆီ ဆေး ချက်နည်းဥပဒေသ

**ကြိုတ်ထားသောဆေးဘက်များ၏** လေးဆထက် ထောပတ် (သို့) ဆီတိုကို ယူပါ။

- ဥပမာ... ကြိုတ်ဆေး ၁ ကျပ်.. ဆီ - ၄ ကျပ်.. နှားနှီး ၈ ကျပ်
- တပေါင်းတည်းပြုပြီး မီးနှင့်ကျိုချက်ပါ။
- အားလုံးခမ်းပြီး

- ဆီနှင့်ထောပတ် အလေးချိန်ကျွန်လျှင် မီးဖို့မှုချပါ။

ဆီဆေးဖော်စပ်ရာ၌ သံရရန်အချက်(၅)ချက်

- ဆီသည် အခြားသော မကောင်းသည့်အနဲ့အသက်မရခြင်း၊ သန့်စပ်ခြင်း ရရမည်။
- ဆီဆေးဖော်စပ်ရာ၌ အခြားသောဆေးများနှင့် ရောစပ်ခြင်းကြောင့် အနဲ့ အသက်မကောင်းခြင်း၊ မသန့်ခြင်းမရစေရ။
- ဆီဆေးဖော်စပ်ရန်အတွက် ဆေးပစ္စည်းများကို ပြုတ်ဆေးနည်းအရ ပြုတ်ထားသော ဆေးများ ဖြစ်ရမည်။
- ဆီဆေးများ၌ အရည်သဘောရသော ဆေးပစ္စည်းများကို မည်သည့်နည်းဖြင့် ရောနောခြင်း ပြုလုပ် ရ သည်ကို သတိထားရမည်။
- ဆီဆေးသည် ကောင်းစွာတော်သင့်ပြီးလား (သို့) မတော်သင့်သေးဘူးလားကို သတိထားရမည်။

ထို့ပြင်

ဆီဆေးဖော်စပ်ရန်အတွက် ပြုတ်ဆေးများကို ပြုတ်သောအခါ “သို့ဝဲရကျမ်း” လာ ဤစည်းကမ်းချက် များကိုလည်း လိုက်နာကျင့်သုံးကြရမည်။

- ၁၂ ပဲသားမှ (၃)ကျပ်သားအထိ အလေးချိန်ရသော ဆေးပစ္စည်းများကို ပြုတ်ဆေးပြုလုပ်လိုခဲ့သော် ဆေးထက် ရေကို (၁၆)ဆ ထည့်ရမည်။
- (၃)ကျပ်သားမှ (၁၂)ကျပ်သားအထိ အလေးချိန်ရသော ဆေးပစ္စည်းများကို ပြုတ်ဆေးပြုလုပ်လိုခဲ့သော် ရေ(၈)ဆ ထည့်ရမည်။
- (၄၈)ကျပ်သားမှ အလေးချိန် (၁၂၂)ပိဿာနှင့် (၈၈)ကျပ်သားအထိရသော ဆေးပစ္စည်းများကိုမူ ရေလေးဆ ထည့်ရမည်။
- ပြုတ်ဆေးသက်သက်ဖြင့် ဆီဆေးဖော်စပ်လိုလျှင် ပြုတ်ဆေးပစ္စည်း၏ အမှုနှင့်ကို သာ ဆီဆေးတွင် ထည့်ရမည်။ နောက်ထပ်ရေထည့်ရန် မလိုချေ။
- ဆီဆေး၌ အရည်သဘောရသော ဆေးများဖြင့် ဖော်စပ်ရာ၌ လိုက်နာ ရန် စည်းကမ်းချက်များသည် အောက်ပါအတိုင်းဖြစ်၏။
- ဆီဆေးဖော်စပ်ရာ၌ အရည်ဆေးမျိုးကို (၅)မျိုးထက် ပိုမိုရောစပ်လိုခဲ့လျှင် အရည်ဆေးမျိုးကို ဆီနှင့်ဆတူထည့်ပါ။
- အကယ်၍ အရည်ဆေးမျိုးသည် (၅)မျိုးအောက် လျော့ခဲ့သော ထိုအရည် ဆေးမျိုးကို ဆီဆေးအတိုင်းအတာ၏ လေးဆယ့်ရမည်။

- (က) အကယ်၍ ဆီဆေးဖော်စပ်ရှု၍ ကြိတ်ဆေးများကို မထည့်လိုခဲ့သော အရည် ဆေးသက်သက်ဖြင့် ဆီဆေးဖော်စပ်နိုင်သည်။

တော်သင့်ပြဖိစ်သော ဆီဆေးနှင့် မတော်သင့်သောဆီဆေးဟု သိရန်လက္ခဏာများ

- (က) ဆီဆေးအတွင်းရ ကြိုတ်ဆေးများကို လက်များဖြင့် နယ်သောအခါတွင် လုံးသွားသောအခါ၌လည်းကောင်း  
 (ပါ) လုံး၍ ရသောအခါ၌လည်းကောင်း

(ခ) မိုးကျိုးခဲများကို ထည့်သောအခါ ကျိုကျိုဟူသော အသံမကြားရခြင်း

(ဂ) ဆီနှင့်ထောပတ်တို့ကို ချက်စဉ် အမြှုပ်များ မထွက်ခြင်း

(ဃ) ဆီနှင့်အနဲ့ အဆင်း၊ အရသာများသည် မှန်ကန်လာခြင်း  
 ဤကား တော်သင့်ပြီဖြစ်သော ဆီဆေးများဖြစ်သည်။ ဤဆေး လက္ခဏာများ မရသေးလျှင်  
 မတော်သင့်ဟု သိရရမည်။

ଶିଳ୍ପିଙ୍କର ପ୍ରତିଷ୍ଠାନ

ဆီချက်ပုံသည်

- (၁) မုဒ္ပါက = နှူးည့်သောကျက်နည်း  
 (၂) မရွှေမပါက = အလယ်အလတ်ကျက်နည်း  
 (၃) ခရပါက = ကြမ်းတမ်းသောကျက်နည်း  
 (၄) ဒွ္ဒ္ဒပါက = ကျွမ်းသောကျက်နည်း  
 (၅) အာမပါက = စိမ်းသောကျက်နည်း

(၆) ကျက်ပြီးသောဆီဆေးအတွင်းမှ ကြိတ်ဆေးကို ထုတ်လျက်ကြည့်ခဲ့သော် ကြိတ်ဆေးတွင် အရည်အစိတ်အပိုင်းကို အနည်းငယ်တွေ့ရှုံးအံ့။ ထိုဆေးမျိုးသည် မုဒ္ပါက နှူးည့်သော ကျက်နည်းမည်၏။

(၇) ကြိတ်ဆေးတွင် ရေအစိတ်အပိုင်းကို မတွေ့ရဘဲ လက်နှင့်နာနာဖြစ်ကြည့်ပါက နှူးည့်သော အတွေ့အထိရ၏။ ထိုဆေးမျိုးသည် မရွှေမပါက အလယ်အလတ် ကျက်နည်းမည်၏။

(၈) ကြိတ်ဆေးသည် အနည်းငယ်ကြမ်းခြင်း၊ မာခြင်းရ၏။ ထိုဆေးမျိုးသည် ခရပါက ကြမ်းတမ်းသောကျက်နည်း ဖြစ်၏။

- (၄) ကြိတ်ဆေးသည် မာကျာ၍ ကျမ်းသွား၏။ ထိုဆေးမျိုးသည် ဒွ္နပါကကျမ်း သောကျက်နည်း မည်၏။
- (၅) ကြိတ်ဆေးသည် နှီးည့်သော ကျက်ခြင်းမျိုးမဖြစ်ဘဲ အစိမ်းသော ကျက်ခြင်း မျိုးဖြစ်ပြားအံ့၊ ဤဆေးမျိုးကို အာမပါက ကျက်နည်းဟုခေါ်၏။  
 ဤကျက်နည်းငါးမျိုးအနက် ဒွ္နပါကဆီမျိုးသည် ဆေးကုသရာ၌ အကျိုးမရဘဲ ပူခြင်းကို ဖြစ်စေ တတ်၏။ အာမပါကသည် ဆေးကုသရာ၌ အစွမ်းသတ္တနှင့် ကင်း၏။ ဝမ်းမီးကို နှုံးစေ၏။ ကြေကျက်ခဲ့၏။  
 မှုဒုပါက ဆီမျိုးကို နှာဆေးအဖြစ်ဖြင့် သုံးရ၏။  
 ခရပါက ဆီမျိုးကို လိမ်းဆေးအဖြစ်ဖြင့် အသုံးပြုရ၏။

ဆီဆေးများဖော်စပ်ရန် အချိန်အပိုင်းအခြား

ထောပတ်သီး၊ ထန်းလျက်ဆေး၊ အသဝဆေးစသည်တို့ကို တစ်နှု တည်းနှင့် အပြီးမချက်ရ။ သို့လောင်ထားပြီးမှ ချက်ခြင်းသည် ထူးခြားသော ဂုဏ်သတ္တများ ရရနိုင်၏။  
 မှတ်ချက် - ဆီကျက်ပုံကို အာယုဇ္ဈာဇ်ကျမ်းများတွင် သုံးမျိုးသာပြုကြ၏။ ထိုသို့ ပြခြင်းမှာ အသုံးဝင်သည်ကို စွဲလျက် သုံးမျိုးပြခြင်းဖြစ်၏။ သို့ရာ တွင် အသုံးမဝင်သော ကျက်နည်းနှစ်မျိုးကိုပါ ထည့်လျက်ငါးမျိုး ဟု ဖော်ပြလိုက်ပါသည်။

ဆီဆေးချက်ပုံနှင့်မူနာ

- (၁) ပိတ်ချင်းသီး
- (၂) ပိတ်ချင်းမြစ်
- (၃) စရ
- (၄) ကန့်ချုပ်နီ
- (၅) ချင်းခြောက်
- (၆) သိန္ဓာဆား

ဤဆေးများကိုကြိတ်ဆေးပြုလုပ်ပါ။ ထိုနောက် ထောပတ်(၄၀) ကျပ်သား နွားနှီးတစ်ပိဿာ ရစ်ဆယ့်ငါးကျပ်တစ်ဆယ့်နှစ်ပဲသားကို ထည့်လျက် ချက်ပါ။

ဆေးအညွှန်း

အဖျဉ်းကြီးခြင်းကို ပျောက်ကင်းစေ၏။ ပိဿမအဖျားကိုလည်း ပျောက် ကင်းစေ၏။  
 ဝမ်းမီးနှုံးခြင်းကို ပယ်ဖျက်တတ်၏။ နှုတ်ကိုလည်း မြို့န်စေတတ်၏။

အနောက်တိုင်းဆရာများအလိုအရ ဆီသုံးမျိုးကိုပြုခြင်း

- (၁) အသိရတေလ = မလွှင့်ပါးတတ်သောဆီမျိုး (အစေ့်မှုထုတ်)
- (၂) သိရတေလ = လွှင့်ပါးတတ်သောဆီမျိုး (ပေါင်းတိုက်၍ထုတ်)
- (၃) မိသာကတေလ = နှစ်မျိုးရောသောဆီမျိုး (နှစ်မျိုးရော)

## ၁။ အသိရတေလ (မလွှင့်ပါးတတ်သောဆီမျိုး)

(၁) ဗာဒံဆီ

ထို့ကိုများသောအောင် အယားပျောက်ဆော်မှု အသုံးပြုတတ်ကြော်။ (တွေ့စာ အသည်းရောဂါ နောင်းဆုံးရောဂါ)

(၂) မြေပဲဆီ

ဂင်းကို အရေပြားများ နှုံးညွှန်စေရန် အသုံးပြုကြ၏။

- High in Vitamin E(Just one tablespoon of peanut oil contains 11% of the recommended daily intake of vitamin E .The main role of vitamin E is to function as an antioxidant, protecting the body from harmful substances called free radicals.
- Reduce Heart Disease Risk
- Improve Insulin Sensitivity

(၃) ဝါစေ့ဆီ

- ဂင်းကို အယားပျောက်ဆေးနှင့် ကိုယ်သားကိုယ်ရေးညွှန်စေသော ဆေးအဖြစ် အသုံးပြုကြ၏။ ဝါစေ့ဆီ (cotton seed oils) Cotton seed oil is a cooking oil extracted from the seeds of *Gossypium hirsutum*

- Improves Cognitive Health
- Prevents Prostate Cancer
- Skin Care
- Boosts Immune System
- Reduces Inflammation

- Improves Heart Health

(၄) ကလောဆီ

ရှင်းကိုအရေပြားရောဂါများ အထူးအားဖြင့် အနှစ်ရောဂါများ၏ အတွင်းဆေး အပြင်ဆေးအဖြစ်ဖြင့် အသုံးပြု၏။ Chaulmogra oil is a non-sensitizing and non-toxic oil but it is good to avoid this oil on children and pregnant women.

(၅) ငါးအဆီ

- ငါး၏အသည်းမှ ထုတ်ယူ၏။ အားဆေးအဖြစ်အသုံးပြု၏။ ငါးအဆီ (fish oil)
- Fish oil is derived from the tissues of oily fish.
- **Advantages**
- Improve Fat Metabolism
- Boost Memory
- Eighteen- to 25-year-olds who consumed fish oil pills every day for six months boosted their working memory by 23 percent, according to research published in the journal *PLoS ONE*.
- Prostate cancer
- Cardiovascular
- Hypertension
- Mental health
- Alzheimer's disease
- Psoriasis
- Crohn's disease (An inflammatory bowel disease, inflammation anywhere in the gastrointestinal tract, from the mouth to the anus, and may be responsible for abdominal pain, diarrhea, malabsorption, and bloody stools)

(၆) နှမ်းကြပ်ဆီ

ငုတ်းကို အသားပျောက်ဆေးနှင့် အသားအရေကို နှီးညံ့စေသော ဆေးအဖြစ်ဖြင့် အသုံးပြုကြ၏။

**Flaxseed** is the seed from the plant *Linum usitatissimum*. It is used for rheumatoid arthritis and high cholesterol

(၇) သံလွင်ဆီ

ငုတ်းကို အသားအရေနှီးညံ့စေရန်အတွက် အသုံးပြုကြ၏။

(၈) ကြက်ဆူဆီ

ငုတ်းကို များသောအားဖြင့် ဝမ်းနှုတ်ဆေးအဖြစ်ဖြင့် အသုံးပြုကြ၏။

(၉) နှမ်းဆီ

ငုတ်းကို အသားအရေနှီးညံ့စေရန် အသုံးပြုကြ၏။

JII သိရတေလ (လွင့်ပါးတတ်သောဆီမျိုး)

(၁) ကရဝေးဆီးဆီ

ငုတ်းကို အတက်ပျောက်ဆေးအဖြစ်ဖြင့် အသုံးပြုကြ၏။

(၂) လေးညင်းဆ

ငုတ်းကို အတက်ပျောက်ဆေးအဖြစ်ဖြင့် အသုံးပြုကြ၏။

(၃) သစ်ကြပိုးဆီ

ငုတ်းကို အတက်ပျောက်ဆေးအဖြစ်ဖြင့် အသုံးပြုကြ၏။

(၄) နံနံဆီ

ငုတ်းကို အတက်ပျောက်ဆေးအဖြစ်ဖြင့် အသုံးပြုကြ၏။

(၅) ယူကလစ်ဆီ

ငုတ်းကို များသောအားဖြင့် အနဲ့အသက်ကောင်းရန် အသုံးပြုကြ၏။ အထူးအားဖြင့် အနာမယဉ်းဆေးအဖြစ် အသုံးပြုကြ၏။

(၆) ကလောဆီတစ်မျိုး

ငှင်းသည် ကလောဆီအမျိုးအစားဖြစ်၏။ ငှင်းအဆီကို အထူးအားဖြင့် အနှံရောဂါများ၌ အသုံးပြု၍ကြ၏။

(၇) သံပုရာဆီ

ငှင်းကို သံပုရာခွံမှ အဆီထုတ်သည်။ အနဲ့အတွက်အသုံးပြု၏။

(၈) ငရပ်ကောင်းဆာ

ငှင်းကို အပွင့်မှ အဆီထုတ်၏။ လေသက်ရန်နှင့် အတက်ပျောက်ဆေး အဖြစ် အသုံးပြု၍ကြ၏။

(၉) ရေသီးဆီ

ငှင်းကို လေသက်စေရန်အတွက် အသုံးပြု၍ကြ၏။

(၁၀) ပင်စိမ်းတစ်မျိုးအဆီ

ငှင်းကို ပင်းစိမ်းအုပ်စုဝင်အပင်၏ အပွင့်မှ အဆီကို ထုတ်ယူ၏။

(၁၁) တာပင်တိုင်ဆီ

ငှင်းအဆီကို ဘင်း ကည်းတို့မှ ထုတ်ယူ၏။ အပူလောင်ပျောက်ဆေး၊ ဆီးရင်ဆေး၊ ပိုးသတ်ဆေး တို့အဖြစ် အသုံးပြု၍ကြ၏။

မှတ်ချက် - ဆီကို သက္ကတဘာသာအားဖြင့် တေလသွေ့ဟူ၍ ခေါ်၏။ ထောပတ်ကိုလည်း ဆီဆေးတွင်သွင်း၍ အာယုံဖွေ့ကျမ်းများတွင် ပြ၏။ ဆီဆေးများကို အာယုံဖွေ့ကျမ်းများတွင် သစ်စေးမှ ထုတ်ယူခြင်း၊ ချက်လုပ်ခြင်းတို့ကို ပြုလုပ်၍ကြ၏။ အနောက်တိုင်းဆရာများကမူ မလွင့်ပါးတတ်သော ဆီမျိုးကို သစ်စေးတို့မှ ထုတ်၍ကြ၏။ လွင့်ပါးတတ်သောဆီမျိုးကို များသောအားဖြင့် ပေါင်းတိုက်၍ ယူ၍ကြ၏။

### ဖျော်ဆီဖော်စပ်ပုံ

ဆေးတစ်မျိုးနှင့်တစ်မျိုး မရောစပ်တတ်သော အရည်နှစ်မျိုးကို အတူတက္ခ နာနာလှူပပေးခဲ့သော် နှုံးညွှေ့သောအလုံးကလေးများသဖွယ် (၅) ကြက်ဥ စသည့်ပမာ အကွက်ကလေးများ ပေါ်လာ၏။ ထိုအလုံးကလေးများကို

(၁) ဤအတိုင်းသာ ပြန်နှံစေလို့သော်လည်းကောင်း

(၂) တဖန်အချင်းချင်းတွဲစပ် မြို့တွယ်နေသော အရည်နှင့်မကဲ့မပြား ရနေစေလို့ သော်လည်းကောင်း နောက်ထပ်ဆေးတစ်မျိုးမျိုးကို ထည့်ပေးရ၏။

င်းကို ဖျော်ဆီစား (၅) ဖျော်ဆီကိုယ်စား ဟုခေါ်၏။

ဤဆေးကိုစိစစ်ခဲ့သော (၃)မျိုးဖြစ်၏။

- (၁) အရည်နှင့်မျိုးကို နာနာလှပ်ပေးရာ၌ တစ်မျိုးနှင့်တစ်မျိုး မရောစပ်ဘဲ ကွဲသွားပြီး အရည် အခြေအနေကို ကွဲသောအခြေအနေဟု ခေါ်၏။
- (၂) ပေါ်နေသောဆီများ၏ မိုးရာဖြစ်သော အရည်များ င်းကို မိုးရာဆေးဟု ခေါ်၏။
- (၃) နောက်ဆုံးထည့်ပေးသော ဆေးပစ္စည်း င်းကိုအလည်းဆေးပစ္စည်းဟု ခေါ်၏။

ဤသုံးမျိုးသော ဆေးပစ္စည်းများအနက် နောက်ဆုံးထည့်ပေးသော အလည်းဆေးပစ္စည်း မျိုးကို ဖျော်ဆီဟုခေါ်၏။

ဥပမာ - ကြက်ဆူဆီနှင့်ရေသည် အချင်းချင်းမရောစပ်တတ်သော်လည်း ဤနှစ်မျိုးတို့ကို ရောပြီးနာနာလှပ်ပေးခဲ့သော ဆီသည် သေးဝယ်သော အလုံးသဖွယ်များဖြစ်လျက် ကွဲသွား၏။ ထိုအလုံးကလေးများသည် ရေပေါ်တွင် ပေါ်လျက် ဟိုမှာဒီမှာစုဝေးနေ တတ်ကြ၏။ အကယ်၍ ဤဆေးတွင် ဖျော်ဆီစားကို ထည့်ပေးခဲ့သော အလိုရသော ဖျော်ဆီသည် အသင့်ဖြစ်သွား၏။

ဤနည်းအားဖြင့် ဖျော်ဆီတွင် ရေ၏အတွင်း၌ ဆီလုံးကလေးများသည် စုဝေးနေ၏။ ဤကဲ့သို့သော ဖျော်ဆီမျိုး၊ ဆီဆေးမျိုးသည် ကွဲနေတတ်၍ ရေသည်မိုးရာ တည်ရာဖြစ်နေခဲ့သော ရေတွင်ရ ဆီကို ရေပေါ်ဆီဟု ခေါ်၏။

သာမဏေဖြစ်သော ဖျော်ဆီပြုလုပ်ပုံ

- (၁) ဖျော်ဆီပြုလုပ်မည်ဖြစ်သော ဆီကို ခြောက်သွေ့သောခွက်တစ်ခုနှင့် ချိန်တွယ် ပြီး ခြောက်သွေ့သော ဆုံးတစ်ခုတွင်ထည့်ပါ။ ထိုနောက် ဖျော်ဆီစားဖြစ်သော ဆူးဖြူရေးစသည်ကို အလိုရသော အတိုင်းအတာအတိုင်းထည့်ပြီး နာနာမွေပါ။
- (၂) ဆူးဖြူရေးထက် နှစ်ဆမိုးရာအရည်ကိုယူလျက် ဆုံးတွင်ရောပြီး လှပ်ပေးလျှင် လျင်မြန်စွာ အချင်းချင်းရောစပ်လျက် မလိုင်ကဲသို့ဖြစ်အောင် နာနာမွေပါ။ ထိုသို့ မွေရင်း ကျစ်ကျစ်ဟူသော အသံမြည်လာလိမ့်မည်။

စုဏာပ အမှုနှုန်းဆေးများဖော်စပ်ပုံ

အလွန်ခြောက်သွေ့သောဆေးပစ္စည်းတို့ကို ကောင်းစွာထူထောင်း ခြင်း၊ ကြိုတ်ခြင်းတို့ကို ပြပြီးလျှင် အဝတ် (သို့) ဆန်ကာနှင့် စစ်ကာ ဖော်စပ်သောဆေးကို စုဏာဆေးမှုနှုန်းဟု ခေါ်၏။

အာယုံမွေးကျမ်းများတွင် ရဇ္ဈား၍လည်းကောင်း၊ ဥဒ္ဒဟူ၍ လည်းကောင်း ခေါ်ကြသေး၏။

### စုအနှင့် ကတတို၏ထူးခြားချက်

- ကတ္တ = ကတ္တဟူသည် ဆုတစ်ခုခုသော်လည်းကောင်း၊ ကျောက်ပြားပေါ်တွင် လည်းကောင်း၊ အရည်ပစ္စည်းတစ်မျိုးမျိုးနှင့် ရော၍ ကြိတ်ခြင်းကိုခေါ်၏။
- စုအဲ = စုအဲဟူသည် ခြောက်သွေ့သော ဆေးပစ္စည်းတစ်စုတစ်ရာကို ဆုတွင် အရည်မပါဘဲ အခြောက်မှန်ပြုခြင်းကို ခေါ်၏။

- သောက်ရန်ပမာဏ (၁၂)
- အစာကြဆေးမှုနှင့် (ပိတ်ချင်းသီး၊ စရိတ် ကန်ချုပ်နှင့် ချင်းခြောက်၊ ပိတ်ချင်းမြစ်) ယင်းတို့ကို ပဋိကောလ ဟုခေါ် သည်။

#### • ဆေးလုံးဖော်စပ်ပုံ

- ဆေးမှုနှင့်ကို ဆေးလုံးပြုလုပ်လိုသော် တင်လဲဖြစ်စေ၊ သကြားခဲဖြစ်စေ၊ မိချောင်းကွမ်းဖတ်ဖြစ်စေ တစ်မျိုးမျိုး ကိုချက်၍ သင့်သောအခါဆေးမှုနှင့်များ ရောစပ် ပြီးလျင်အလုံးပြုလုပ်ရ၏။
- တစ်နည်း
- သန်ရှင်းစင်ကြယ်သော မိချောင်းကွမ်းဖတ် ကို ညက်အောင် ကြိတ်ပြီးလျင် ဆေးမှုနှင့်တိုက ရောစပ်ပြီး ထောပတ်ဖြင့် ဆေးလုံးပြုလုပ် နိုင်၏။
- တစ်နည်း
- ရေးနှင့် ပျားရည် စသည်တို့ကို ဆေးမှုနှင့်နှင့် ညက်အောင် ရောကြိတ်ပြီးလျင် ဆေးလုံးပြုလုပ် နိုင်၏။
- ထည့်ဆေးများအတိုင်းအတာ
- ဆေးလုံးပြုလုပ်ရာတွင် အကယ်၍ သကြားခဲ၊ သကြားမှုနှင့် စသည်တို့ကို ထည့် လိုသော ဆေးတစ်ဆဲ၊ သကြားခဲ လေးဆ
- တင်လဲ-----ဆေးတစ်ဆဲ၊ တင်လဲ နှစ်ဆဲ
- မိချောင်းကွမ်းဖတ် နှင့် ပျားရည် နှစ်မျိုးလုံးထည့်လိုသော-----ဆေးမှုနှင့်နှင့်ဆတူ
- ရေးနှင့် စသောအရည်ဆေးဘက်များထည့်လိုသော-----ဆေးမှုနှင့် ထက် J ဆ

*Hygrophila phlomoides* (မိချောင်းကွမ်းဖတ်)





➤ ➤ ➤ ➤

➤ ➤ ➤ ➤